

Scholarship Program

In keeping with CVT Myanmar's Vision and Mission, the school has been working on various tracks to contribute to the national development goals by providing Vocational Dual Education / Apprenticeship in Myanmar since 2002. The school has been offering in the past free of charge education to over 2000 graduates in the vocational training programs. Currently, CVT has over 300 apprentices under free of charge training programs.

We believe a long-term sustainability of the school can only be created through a long-term local partnership and support. Therefore, CVT is trying to reach out to the government sector, local and international associations, potential partner companies and SME enterprises in Myanmar to work together to support the underprivileged youth in Myanmar.

In 2019, CVT has redesigned the curriculum of all courses in keeping with market updates and started charging fees from the new learners, thus getting contribution to CVT's operational costs. As these contributions do not cover yet by far the average cost per learner of around USD 800 per year, CVT still needs to depend on spenders and inviting to support vocational training center financially.

Nevertheless, below Scholarship Program supports to new registered students' who are in financial difficulties. The goal is, to ensure that they are given the chance to get vocational training in a professional school.

Scholarship

- 30% to 70% per person per course per profession

Eligibility

- Financial difficulties
- Registered student at CVT Myanmar

Requirements

- Scholarship Application Form (can issue from Admin)
- Motivation Letter
- Two Guarantors, one from Parents and the other from ward authority

Procedure

- Student submits scholarship applications to School Administration with required documents
- Scholarship Application Forms screening and Assessment to candidate by SC
- Scholarship Agreement to the required obligations between candidate and CVT Myanmar

Obligation of candidate

- Demonstrates proficiency and above average commitment to learn at CVT
- Bi-annual report of studies including "Reported Community Service"

Evaluation and Controlling by CVT

- Regular performance assessment by CRT to candidates and reporting to HoP and HoVT
- Annual report to sponsors

ပညာသင်ဆုအစီအစဉ် (၂၀၂၀ - ၂၀၂၁)

၂၀၀၂ ခုနှစ်မှစ၍ CVT Myanmar သက်မွေးမှု အတတ်ပညာသင်တန်းကျောင်းသည် ချမှတ်ထားသော ရည်မှန်းချက်နှင့် အညီ အသက်မွေးဝမ်းကျောင်းဆိုင်ရာ စာတွေ့၊ လက်တွေ့ နှစ်လမ်းသွားပညာရေး - ကာလတို/ကာလရှည် သင်တန်းများ ပေးခြင်းအားဖြင့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များကို အထောက်အကူပြုရန် နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ဆောင်လျက်ရှိပါသည်။ ထိုအခမဲ့ သင်ကြားခဲ့သော အသက်မွေးဝမ်းကျောင်း သင်တန်းအစီအစဉ်မှ အောင်မြင်သွားသော သင်တန်းသား ၂၀၀၀ ကျော်ခန့်ကို မွေးထုတ် သင်ကြားခဲ့သည်။ CVT Myanmar သင်တန်းကျောင်းတွင် သင်ကြားပေးနေသော သင်တန်းများအောက်တွင် လက်ရှိအနေဖြင့် အခမဲ့သက်မွေး သင်တန်းသား/သူများ ၃၀၀ ကျော် ရှိပါသည်။

ကျောင်း၏ ရေရှည်တည်တံ့ခိုင်မြဲမှုကို ဒေသခံမိတ်ဖက်များ၏ ပံ့ပိုးမှုဖြင့်သာ ဖန်တီးနိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ထို့ကြောင့် CVT Myanmar သည် မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသော လူငယ်များအတွက် အတူတကွ လက်တွဲ ပံ့ပိုးလုပ်ကိုင်နိုင်စေရန် အစိုးရကဏ္ဍ၊ ဒေသတွင်းနှင့်နိုင်ငံတကာအသင်းအဖွဲ့များ၊ ဖြစ်နိုင်ချေရှိသော မိတ်ဖက်ကုမ္ပဏီများနှင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို ဆက်သွယ်နိုင်ရန် ကြိုးစားလျက်ရှိပါသည်။

၂၀၁၉ ခုနှစ်တွင် CVT သည် မြန်မာနိုင်ငံ၏ ဈေးကွက်လိုအပ်ချက်နှင့်အညီ သင်တန်းများအားလုံး၏ သင်ရိုး ညွှန်းတမ်းများအား ပြန်လည်ဆန်းသစ် ပြင်ဆင်ခဲ့ပါသည်။ CVT Myanmar သင်တန်းကျောင်း၏ စာတွေ့လက်တွေ့ သင်တန်းများနှင့် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များ တဖြည်းဖြည်းကာမိစေရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ်မှစတင်ကာ သင်တန်းသား/သူ အသစ် (ဟိုတယ်နှင့် ဧည့်ပတ်ပြုမှုဆိုင်ရာသင်တန်း) များကို သင်တန်းကုန်ကျစရိတ် တစ်စိတ်တစ်ပိုင်းအား စတင်ကောက်ခံခဲ့ပါသည်။ သို့သော်လည်း သင်တန်းသားတစ်ဦး၏ တစ်နှစ်လျှင် ပျမ်းမျှကုန်ကျစရိတ်သည် အမေရိကန် ဒေါ်လာ ၈၀၀ ခန့် ကုန်ကျလျက်ရှိရာ သင်တန်းကျောင်း၏ ရေရှည် ရပ်တည်နိုင်စေရန်အတွက် သင်တန်း တက်ရောက်သူများနှင့် အလှူရှင်များအပေါ်တွင်လည်း မှီတည်လျှက် ရှိနေပါသည်။

မည်သို့ပင်ဆိုစေကာမူ ယခုပညာသင်ဆုအစီအစဉ်မှာ ငွေရေးကြေးရေးအခက်အခဲရှိသော သင်တန်းသားသစ်များအတွက် အထောက်အကူပြု သည်။ ရည်မှန်းချက်မှာ ၎င်းတို့အား အဆင့်မီသက်မွေးအတတ်ပညာကျောင်းတွင် အသက်မွေးဝမ်းကျောင်း သင်တန်းတက်ဖို့အတွက် အခွင့်အရေး ရရှိစေရန်ဖြစ်သည်။

ပညာသင်ဆု

၁။ သင်တန်း တစ်ခုစီတွင်လူတစ် ဦးလျှင် ၃၀% မှ ၇၀% အထိ ခံစားနိုင်ခြင်း။

လျှောက်ထားနိုင်သူများ

- ၁။ ငွေကြေးအခက်အခဲရှိသူ ဖြစ်ခြင်း။
- ၂။ CVT Myanmar တွင် ကျောင်းအပ်ရန် မှတ်ပုံတင်ထားသော ကျောင်းသား/သူဖြစ်ခြင်း။

လိုအပ်ချက်များ

- ၁။ ပညာသင်ဆုလျှောက်လွှာပုံစံ (ကျောင်းသားရေးရာဌာနမှ ထုတ်ယူနိုင်သည်)။
- ၂။ သင်တန်းတက်ရောက်လိုသည့် စိတ်အားထက်သန်မှု အကြောင်းအရာကို တင်ပြမည့်စာ။
- ၃။ အာမခံသူ (၂) ဦး၊ မိဘတစ်ဦးမှ တစ်ယောက်နှင့် ရပ်ကွက်အာဏာပိုင်မှ တစ်ဦး။

လုပ်ထုံးလုပ်နည်းများ

- ၁။ ပထမဦးစွာ သင်တန်းသား/သူသည် ပညာသင်ဆုလျှောက်လွှာများကို ကျောင်းအုပ်ချုပ်ရေးသို့ အထက် ဖော်ပြပါ လိုအပ်သော စာရွက်စာတမ်းများဖြင့် တင်ပြခြင်း။
- ၂။ ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူများမှ လျှောက်ထားသူအား ပညာသင်ဆု လျှောက်လွှာပုံစံများအား စိစစ်ခြင်းနှင့် အကဲဖြတ်ခြင်း။
- ၃။ လျှောက်ထားသူနှင့် CVT မြန်မာ အကြား အောက်ပါသတ်မှတ်ထားသော တာဝန်ဝတ္တရားများနှင့် ကတိကဝတ်များအား သဘောတူညီ၍ ပညာသင်ဆု ခွင့်ပြုခြင်း။

လျှောက်ထားသူများ၏တာဝန်

- ၁။ CVT မှ ပေးအပ်သော စာတွေ့/လက်တွေ့ ပညာရေးကို ပြီးမြောက်အောင် သင်ယူရန် သန္နိဋ္ဌာန် ချပြီးသူ ဖြစ်ရမည်။
- ၂။ မိမိကိုယ်တိုင် မိမိ လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်မှုအတွက် စေတနာ့ဝန်ထမ်း (Volunteer) လုပ်ဆောင်မှုများ လုပ်ဆောင်နိုင်ရမည်။
- ၃။ ပညာရေး တိုးတက်မှု/ စေတနာ့ဝန်ထမ်း လုပ်ဆောင်မှု စသည့် အစီရင်ခံစာများ (၆) လ တစ်ကြိမ် မိမိအတန်းပိုင်ထံသို့ ရေးသားပေးပို့ရမည်။

CVT မှ တာဝန်များ

- ၁။ အတန်းပိုင်မှ လျှောက်ထားသူများကို ပုံမှန်စွမ်းဆောင်ရည်အကဲဖြတ်ခြင်းနှင့် ဌာနမှူးနှင့် ကျောင်းအုပ်ထံသို့ အစီရင်ခံခြင်း။
- ၂။ ထောက်ပံ့ပေးအပ်သော အလှူရှင်များထံသို့ ပညာသင်ဆု လျှောက်ထားမှုနှင့် ပတ်သက်သော အစီရင်ခံစာများ ပေးပို့ခြင်း။